

၁။ မူဝါဒစာတမ်း

အေ။ ဤမူဝါဒ၏ ရည်ရွယ်ချက်မှာ Parkview Health ၏ လမ်းညွှန်ချက်ကို ဖော်ပြလိုခြင်းဖြစ်ပြီး Parkview အနေနှင့် သမရိုးကျမဟုတ်သော ငွေကြေးတောင်းခံမှုကို မည်သည့်တစ်ဦးတစ်ယောက်ကိုမျှ သင့်လျော်သော အကြောင်းပြချက်မရှိဘဲ တောင်းခံခြင်းမပြုဘဲ ငွေကြေးထောက်ပံ့မှုမူဝါဒအရ အကျိုးဝင်သော လူနာများကိုလည်း ငွေကြေးကောက်ခံခြင်းမပြုရန် လမ်းညွှန်ထားချက်များဖြစ်သည်။ ဤမူဝါဒတွင် လူနာများအနေနှင့် ငွေကြေးပေးဆောင်ခြင်းနှင့် အကယ်၍ မပေးဆောင်ပါက ကြုံရမည့် အရေးယူမှုများ ဖော်ပြထားသည်။ ဤမူဝါဒတွင် Parkview ဆရာဝန်များအဖွဲ့၊ Parkview Home Health၊ Home Infusion သို့မဟုတ် Parkview Hospice သို့မဟုတ် Parkview နှင့်ချိတ်ဆက်ထားသော ဆေးရုံများအားလုံးတွင် ငွေကြေးပေးဆောင်ရန် ကျန်နေသည့်လူနာအားလုံး အကျိုးဝင်သည်။ Parkview နှင့်ချိတ်ဆက်ထားသည့် ဆေးရုံများမှာ - Parkview Hospital Randallia၊ Parkview Behavioral Health၊ Parkview Regional Medical Center၊ Parkview Orthopedic Hospital၊ Parkview Whitley Hospital၊ Parkview Huntington Hospital၊ Parkview Noble Hospital၊ Parkview LaGrange Hospital၊ Parkview DeKalb Hospital၊ Parkview Wabash Hospital၊ နှင့် Parkview Warshaw တို့ဖြစ်သည်။ ဤမူဝါဒကို Parkview Health ၏ ဘုတ်အဖွဲ့၏ကိုယ်စား အာဏာလွှဲခံရသော Parkview Health ၏ ငွေကြေးဆိုင်ရာကော်မတီ၏ ခွင့်ပြုချက်ဖြင့် ထုတ်ပြန်သည်။

၂။ စကားလုံးအဓိပ္ပါယ်သတ်မှတ်ချက်များ

- အေ။ လျှောက်ထားခြင်းကာလ** ဆိုသည်မှာ ကုသမှုခံယူခြင်းစတင်သည့်အချိန်မှစပြီး လူနာအား ငွေတောင်းခံလွှာစတင်ထုတ်ပေးသည့်ရက်မှ ရက်ပေါင်း 240 မြောက်ရက်အထိအတွင်း သို့မဟုတ် ပုံမှန်မဟုတ်သော ကောက်ခံခြင်းလုပ်ငန်းစဉ်စတင်သည့်အချိန် Parkview Health မှ စာဖြင့်ရေးသားပြီး နောက်ဆုံးရက်သတ်မှတ်ပြီးသည်မှ ရက်ပေါင်း 30 အတွင်းဖြစ်သည်။
- ဘီ။ ECAs** ဆိုသည်မှာ သမရိုးကျမဟုတ်သော တောင်းခံသည့်လုပ်ဆောင်ချက်များ - ယူအက်စ်အစိုးရဘဏ်တိုက်နှင့် ပြည်တွင်းအခွန်ဝန်ဆောင်မှုဌာနမှ သတ်မှတ်ထားသော တောင်းခံသည့်လုပ်ဆောင်ချက်စာရင်းဖြစ်ပြီး ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများအနေနှင့် တစ်ဦးတစ်ယောက်သည် ငွေကြေးထောက်ပံ့မှုအတွက်တစ်စုံတစ်ယောက်မှ အကျိုးဝင်ခြင်းရှိမရှိ စစ်ဆေးပြီးမှသာ တောင်းခံခြင်းပြုရမည်ဖြစ်သည်။ ဤလုပ်ဆောင်ချက်များတွင် အေဂျင်စီများ သို့မဟုတ် အတိုးနှုန်းပျူရီများသို့ ၎င်းပေးရန်ကျန် လူနာအကြောင်း သတင်းပေးပို့ခြင်းတို့ပါဝင်သည်။
- စီ။ FAP** ဆိုသည်မှာ Parkview ၏ငွေကြေးထောက်ပံ့ခြင်းမူဝါဒကိုဆိုလိုသည်။
- ဒီ။ FAP-အကျိုးဝင်ပုဂ္ဂိုလ်များ** ဆိုသည်မှာ Parkview ၏ငွေကြေးထောက်ပံ့ခြင်း မူဝါဒအရ အကျိုးဝင်သောသူများကို ဆိုလိုသည်။

၃။ နည်းလမ်းများ

- အေ။ ရွေးချယ်နိုင်သော ဝန်ဆောင်မှုများ**
ရွေးချယ်နိုင်သော ဝန်ဆောင်မှုများမှာ ဝန်ဆောင်မှုယူစဉ် သို့မဟုတ် မယူမီ ပေးရမည့် ဝန်ဆောင်မှုများဖြစ်သည်။
- ဘီ။ ပင်မဝန်ဆောင်မှုများ**
လူနာအတွက် အာမခံကို ပို့ပေးပါမည်။ ကိုယ်တိုင်ပေးရမည့်အပိုင်းကို ဆေးရုံဆင်းရာတွင် ပေးဆောင်ရန် တောင်းခံပါလိမ့်မည်။ စာချုပ်အရ တားမြစ်ထားခြင်းမရှိပါက အာမခံတောင်းခံခြင်းမှ ရက် 60 အတွင်း ပေးမထားသည့် ငွေကြေးကို လူနာသို့ တောင်းခံပါလိမ့်မည်။
 1. လူနာများ/အာမခံများသို့ ၃ လထက်ပိုသော စာတမ်းများကို ပေးပို့မည်မဟုတ်ပါ။
 2. နည်းလမ်း ၃ မျိုးနှင့် ပေးဆောင်နိုင်သည်။
 - အေ။ နည်းလမ်း တစ် -** Parkview ဝန်ထမ်းမဟုတ်သူ သို့မဟုတ် ဝန်ထမ်း၏ မှီခိုသူမဟုတ်လျှင် (ဆေးရုံခ) 10% ခံစားခွင့်ရှိပြီး ပထမအာခံစာတမ်းထွက်ချိန်မှ 27 ရက်အတွင်းပေးဆောင်ရမည်။
 - ဘီ။ နည်းလမ်း နှစ် -** (36) သုံးဆယ့်ခြောက်လထက် မပိုသော အတိုးမပါသည့် ပေးဆောင်မှုပုံစံရနိုင်သည်။ လစဉ်အနည်းဆုံးပေးဆောင် ငွေသည် \$25 ဖြစ်သည်။
 - စီ။ နည်းလမ်း သုံး -** အတိုးသက်သာသောနည်းလမ်းဖြင့် တူညီသောဈေးလျော့မှုကို ရနိုင်ပြီး ၎င်း ဈေးယူခြင်းသည် ပထမ အာမခံစာတမ်းထွက်ချိန်မှ 27 ရက်အတွင်းသာဖြစ်သည်။ အကယ်၍ လူနာသည် ဈေးယူပြီးပေးဆောင်ပါက ဈေးလျော့ခြင်းကို ပြန်လည်နှုတ်ယူပြီး လူနာအကောင့်ကို ငွေတောင်းခံသည် အေဂျင်စီသို့ ပေးပို့ ထားပါလိမ့်မည်။
 - ဒီ။ ၎င်းတို့ကုန်ကျစရိတ်ကို မပေးနိုင်သည့် လူနာများအတွက် ငွေကြေးထောက်ပံ့ခြင်းရနိုင်သည်။ ထောက်ပံ့ခြင်းကို အစိုးရအစီအစဉ်များ သို့မဟုတ် ဆေးရုံငွေကြေးထောက်ပံ့ခြင်း မူဝါဒအရ အခမဲ့ရယူနိုင်သည်။ စုဆောင်းခြင်းလမ်းညွှန်ကို Parkview.com၊ ဆေးရုံငွေကိုင်ရုံးခန်းများတွင် ရယူနိုင်ပြီး 260-266-6700 သို့မဟုတ် အခမဲ့ 855-814-0012 သို့ခေါ်ဆိုနိုင်သည်။ လူနာတစ်ယောက်သည် လျှောက်ထားကာလအတွင်း ငွေကြေးထောက်ပံ့ခြင်းကို လျှောက်ထားနိုင်သည်။ ငွေကြေးထောက်ပံ့မှုမူဝါဒ၏ အရပ်သုံးစကားဖြင့်အကျဉ်းချုပ် (PLS) နှင့် လျှောက်ထားသည့်လုပ်ငန်းစဉ်ကို လူနာအားပေးပို့သည့် ငွေကြေးရှင်းတမ်းတိုင်းတွင် ထည့်သွင်းပေးထားသည်။**

စီ။ သမရိုးကျမဟုတ်သော တောင်းခံခြင်းများ အပါအဝင် မပေးဆောင်သည့်အတွက် အရေးယူခြင်းများ

1. အထက်ပါ ဘီ တွင်ဖော်ပြထားသည့် အစီအစဉ်အတိုင်း စီစဉ်ရန်ပျက်ကွက်ပါက ငွေကြေးထောက်ပံ့မှုပါအတိုင်းလျှောက်ထားနိုင်ပြီး တောင်းခံသည်အေဂျင်စီမှ မပေးသည့် ကုန်ကျစရိတ်ကို တောင်းခံမည်ဖြစ်သည်။
2. Parkview သည် မည်သည့် ECA များက ငွေတောင်းခံမှု တောင်းဆိုခြင်းမပြုမီ အကြောင်းပေးမည်ဖြစ်ပြီး ၎င်းက ပထမဆုံး ဆေးရုံဆင်းငွေတောင်းခံလွှာ ဖော်ပြချက်ပေးပြီးသည့် ရက်မှ အနည်းဆုံး ရက်ပေါင်း 120 အတွင်း အဆိုပါ ECA များကို တားမြစ်ထားပါမည်။
3. Parkview (သို့မဟုတ် အာဏာလွှဲအပ်ခံရသူ)မှ ECA ကို အောက်ပါအတိုင်းလုပ်ဆောင်မည်။ တောင်းခံသည့်အေဂျင်စီသည် လူနာ၏ အကြွေးပယ်အမှတ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်မည့် အကြွေးပယ်ခွင့် အစီရင်ခံ အေဂျင်စီ ၁ ခုသို့မဟုတ် ၃ ခုလုံးကို အစီရင်ခံမည်ဖြစ်သည်။ ထို့ပြင် တောင်းခံသည့်အေဂျင်စီသည် လူနာ၏ မပေးသည့်အကြွေးငွေအတွက် ဆုံးဖြတ်ချက်ချခြင်း၊ တရားစွဲဆိုခြင်းကို လုပ်ဆောင်နိုင်သည်။ လူနာကို သူတို့ပေးရမည့် ပမာဏကို ဖော်ပြထားသည့် ပထမအကြိမ် ပြန်လည်ချိန်းဆိုသည့် ဖော်ပြချက် ပေးပို့ထားပြီး ရက်ပေါင်း 120 မတိုင်မီ ဤလုပ်ဆောင်ချက်များကို ပြုလုပ်မည်မဟုတ်ပါ။
4. အောက်တွင် နောက်ထပ်ဖော်ပြထားသည့်အတိုင်း တောင်းခံသည့်အေဂျင်စီတွင် ထည့်ထားသည့်တိုင် လျှောက်ထားကာလအတွင်း လူနာမှ ငွေကြေးထောက်ပံ့မှုအတွက် ထောက်ပံ့မှုလျှောက်ထားနိုင်သည်။

ဒီ။ ECA မတိုင်မီ ငွေကြေးထောက်ပံ့မှုအကျုံးဝင်ခြင်းကို သတ်မှတ်ခြင်း

1. လူတစ်ယောက်ချင်း ငွေကြေးထောက်ပံ့ခြင်းအတွက် အကျုံးဝင်၊ မဝင်ကို Parkview မှ ဆုံးဖြတ်နိုင်သည်။ Parkview အနေနှင့် FAP အရ ECA ကို လက်ခံမရရှိမီ ဆေးရုံဆင်းပြီး ငွေတောင်းခံလွှာ ပေးပို့သည့် အနည်းဆုံး ရက်ပေါင်း 120 အတွင်း ရှင်းလင်းနိုင်ပြီး ကျော်မှသာ ECA အတွက် တောင်းခံမည်ဖြစ်သည်။
2. ငွေကြေးရရှိရန် အထက်ပါ ECA များမစမီ အနည်းဆုံး ရက်ပေါင်း ၃၀ အတွင်း အောက်ပါအရေးယူမှုများကို Parkview မှ လုပ်ဆောင်မည်။ အေ။ တစ်ဦးချင်းအတွက် ငွေကြေးထောက်ပံ့မှုကို ရန်ကြောင်း စာဖြင့်ရေးသားပြီး ဖော်ပြကာ ECA ကို Parkview (သို့မဟုတ် အာဏာလွှဲအပ်ခံရသူ) ၎င်းငွေကြေးကို ရယူလိုကြောင်းစာဖြင့်ရေးသားကာ အကြောင်းကြားပြီး အနည်းဆုံး ရက်ပေါင်း၃၀ကြာသည်အထိ စာဖြင့်ရေးသားသတ်ပေးမည်။
ဘီ။ အရပ်သုံးစကားဖြင့်အကျဉ်းချုပ်ကို အထက်ဖော်ပြပါအတိုင်း စာဖြင့်ရေးသားအသိပေးမည်။
စီ။ Parkview ၏ FAP အကြောင်းကို နှုတ်ဖြင့် အသိပေးပြောဆိုမည်ဖြစ်ပြီး လျှောက်ထားရန်ကူညီပေးမည်။
3. အကယ်၍ Parkview အနေနှင့် လိုအပ်သော ငွေကြေးအတွက် ECA တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တောင်းခံရန်များရှိနေပါက ဆေးရုံဆင်းစဉ်မှ ရက်ပေါင်း 120 အထိ ECA မစတင်ရန် အချိန်ဆွဲထားနိုင်ပြီး အနည်းဆုံးပေးရန်ရှိသည့် ဝန်ဆောင်ခကို ပေးဆောင်ရန် တာဝန်ရှိသည်။

အီး။ FAP လျှောက်ထားခြင်းကို အဆုံးသတ်ခြင်း

အကယ်၍ တစ်စုံတစ်ယောက်သည် FAP လျှောက်ထားခြင်းကို လျှောက်ထားကာလအတွင်းလျှောက်ပါက Parkview မှ -

1. ECA ကို ချက်ချင်းရပ်တန့်ပေးမည် (FAP လျှောက်ထားခြင်းကို သုံးသပ်နေသည်ဟု ယူဆ၍)
2. တစ်စုံတစ်ယောက်သည် FAP အကျုံးဝင်၊ မဝင် အကြောင်းကြားရန် စာဖြင့်ရေးသားပြီး (အကယ်၍ အဆိုပါလူနာသည် အကျုံးဝင်သည်ဆိုပါက) ဆုံးဖြတ်ချက်ကို အကြောင်းကြားပေးမည်
3. အကယ်၍ Parkview မှ FAP အကျုံးဝင်သည်ဟု သတ်မှတ်ပါက -
အေ။ တစ်ဦးတစ်ယောက်အား ၎င်းပေးရန်ရှိကုန်ကျစရိတ်မှ FAP အကျုံးဝင်သူမှ (အခမဲ့ကုသမှုအပ) ၎င်းပေးရန်ကျန်သည့်ကုန်ကျစရိတ်များအား လုံးကို AGB နှင့် မည်ကဲ့သို့ ချိတ်ဆက်တွက်ချက်နိုင်သည်ကို စာဖြင့်ရေးသားအကြောင်းကြားပေးမည်။
ဘီ။ ဝန်ဆောင်မှုအတွက် သူ သို့မဟုတ် သူမ ပေးထားသည့် ကုန်ကျစရိတ်ကို (ဆေးရုံတစ်ခု သို့မဟုတ် ဝန်ဆောင်မှုအတွက် အကြွေးကိုပေးချေခြင်း)သည် FAP အရ ပေးသင့်သည်ထက် ပိုပေးထားသည်ဟု စစ်ဆေးတွေ့ရှိပါက ၎င်းပိုသည့်ပမာဏသည် \$5 ထက်မနည်းပါက (၎င်းပမာဏသည် ပြည်တွင်းအခွန်ဌာန ထုတ်ပြန်ချက်တွင်ပါရှိသည်) ပြန်လည်ပေးအပ်ပါမည်။
စီ။ ECA ကို တန်ပြန်ရန် သင့်လျော်သော အတိုင်းအတာများ (အကြွေးရောင်းခြင်းမှ တပါး)ကို ဝန်ဆောင်မှုအတွက် အခကြေးငွေရရန် လုပ်ဆောင်သွားမည်။

အက်စ်။ မပြည့်စုံသော FAP လျှောက်လွှာများကို လုပ်ဆောင်ခြင်း

အကယ်၍ တစ်စုံတစ်ယောက်သည် FAP လျှောက်ထားခြင်းကို လျှောက်ထားကာလအတွင်းလျှောက်ထားမှု မပြည့်စုံပါက Parkview မှ -

1. ECA ကို ချက်ချင်းရပ်တန့်ပေးမည် (FAP လျှောက်ထားခြင်းကို သုံးသပ်နေသည်ဟု ယူဆ၍)
2. FAP သို့မဟုတ် FAP လျှောက်ထားခြင်းအရ လိုအပ်နေသည့် စာရွက်စာတမ်း သတင်းအချက်အလက်ကို စာဖြင့်ရေးသားတောင်းခံမည်ဖြစ်ပြီး FAP ကို ပြည့်စုံအောင်ဖြည့်ပြီး Parkview သို့ ပြန်လည်တင်ပြရမည်။

အကယ်၍ တစ်စုံတစ်ယောက်သည် FAP လျှောက်ထားခြင်းကို လျှောက်ထားကာလအတွင်းလျှောက်ထားမှု မပြည့်စုံဘဲ လျှောက်ထားခြင်းကာလ နောက်မှသာပြီးပြည့်စုံသောအခါ (သို့မဟုတ် နောက်ကျပါက သင့်လျော်သော အချိန်ကာလအရ လိုအပ်သည့် သတင်းအချက်အလက် သို့မဟုတ် စာရွက်စာတမ်းကို) FAP လျှောက်ထားခြင်းကို လျှောက်ထားသည့်ကာလအတွင်းတွင် ပြီးစီးသည်ဟု သတ်မှတ်ပေးမည်။

ရိုး အခြား

1. **တလွဲအသုံးချခြင်းအား ကာကွယ်သည့် စည်းမျဉ်း** - Parkview အနေနှင့် တစ်စုံတစ်ယောက်သည် မလျော်ကန်သောနည်းဖြင့် လျှောက်ထားခြင်း၊ မမှန်ကန်သော သတင်းအချက်အလက်များရယူခြင်းဟု သံသယရှိသည့် ၎င်း အတွေးအမြင်တစ်ခုတည်းနှင့် ဆုံးဖြတ်ချက်ချမည်မဟုတ်ပါ။
2. **FAP လျှောက်ထားမှုကို မပယ်ဖျက်ခြင်း**- လူတစ်ဦးသည် FAP အကျိုးမဝင်ကြောင်း သတ်မှတ်ရန် အဆိုပါ ပုဂ္ဂိုလ်အနေနှင့် FAP ၏ အကူအညီကို မလျှောက်ထားလိုကြောင်း သို့မဟုတ် အထက်တွင် ဖော်ပြထားသော အချက်အလက်များကို ရရှိကြောင်း ဖော်ပြထားသည့် လက်မှတ်ထိုး ပယ်ဖျက်မှုများကို Parkview က လက်မခံပါ။
3. **FAP အကျိုးဝင်မှုကို နောက်ဆုံးအဆုံးအဖြတ်ပြုခြင်း**- Parkview သည် လူတစ်ဦးအား FAP အကျိုးဝင်ခြင်း ရှိမရှိ သတ်မှတ်ရန် သင့်လျော်သော အားထုတ်မှုပြုလုပ်၍ ECA တွင် အဆိုပါပုဂ္ဂိုလ် ပါဝင်ခြင်းကို အဆုံးအဖြတ်ပေးခွင့်သည် အကျိုးအမြတ်စက်ဝန်း အကြီးတန်း ဒုဥက္ကဋ္ဌ သို့မဟုတ် ဘဏ္ဍာရေးအရာရှိချုပ် တစ်ဦးဦးတွင် ရှိသည်။
4. **အခြားအဖွဲ့များနှင့် သဘောတူညီမှုများ** - အကယ်၍ Parkview သည် လူနာတစ်ယောက်၏ အကြွေးကို အခြားအဖွဲ့သို့ရောင်းချပါက Parkview အနေနှင့် ၎င်း အဖွဲ့နှင့် ဥပဒေကြောင်းအရ စာဖြင့်ရေးသားချုပ်ဆိုပြီး ၎င်း လူနာအား ECA ပြုလုပ်ခြင်း မလုပ်တော့ရန် အာမခံပြီး ၎င်းလူနာသည် FAP အကျိုးဝင်မှု ရှိမရှိ ပြန်လည် ဆန်းစစ်ပေးမည်ဖြစ်သည်။
5. **စာရွက်စာတမ်းများကို အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်း**- Parkview သည် စာဖြင့်ရေးသားထားသော သတိပေးချက် သို့မဟုတ် ဆက်သွယ်မှုများကို အီလက်ထရောနစ်နည်းဖြင့် ရယူလိုကြောင်း ဖော်ပြထားသည့် မည်သည့် ပုဂ္ဂိုလ်ကိုမဆို ဤမူဝါဒတွင် အီလက်ထရောနစ်နည်းဖြင့် ဖော်ပြထားသည့် (ဥပမာ အီးမေးလ်ဖြင့်) ရေးသားထားသော သတိပေးချက် သို့မဟုတ် ဆက်သွယ်မှုအားလုံးကို ပေးပို့မည်ဖြစ်သည်။

အိတ်ရှီ၊ ဆေးရုံဆက်သွယ်ရန် သတင်းအချက်အလက်

ဤမူဝါဒနှင့်ပတ်သက်၍ ဆက်လက်သိလိုပါက အောက်ပါတို့ကိုဆက်သွယ်ပါ -

1. လူနာများ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ဖုန်းခေါ်ဆိုရန် 260-266-6700 သို့ အခမဲ့ခေါ်ဆိုခွင့်နံပါတ် 855-814-0012 သို့
ARS အသင်း - လူနာများ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ
Parkview Health
စာပို့နံပါတ် 5600
Fort Wayne, IN 46895

2. မနက် 9 နာရီမှ ညနေ 4 နာရီအတွင်း အောက်ပါ ငွေကိုင်ရုံးများကိုလည်း ဆက်သွယ်နိုင်သည်။

**Parkview Regional Medical Center and
Parkview Ortho Hospital**
11109 Parkview Plaza Drive (Entrance 2A)
Fort Wayne, IN 46845

Parkview Hospital Randallia
2200 Randallia Drive
Fort Wayne, IN 46805

Parkview DeKalb Hospital
1316 E. 7th Street
Auburn, IN 46706

Parkview Huntington Hospital
2001 Stults Road
Huntington, IN 46750

Parkview LaGrange Hospital
207 North Townline Road
LaGrange, IN 46761

Parkview Noble Hospital
401 Sawyer Road
Kendallville, IN 46755

Parkview Wabash Hospital
10 John Kissinger Drive
Wabash, IN 46792

Parkview Warsaw
1355 Mariners Drive
Warsaw, IN 46582

Parkview Whitley Hospital
1260 E. State Road 205
Columbia City, IN 46725